

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အကောက်ခွန်ဦးစီးဌာန



အကောက်ခွန်သတင်းလွှာ

အတွဲ ၃ ၊ အမှတ် ၁၁


၂၀၁၈ ခုနှစ် ၊ ဩဂုတ်လ ၁ ရက်

အကောက်ခွန်ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (၁) အား ဂျပန်အကောက်ခွန်မှ
Mr Taskuya Sawafuji ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံခြင်း



အကောက်ခွန်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသော MACCS စနစ်အား လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်အကောက်ခွန်မှ အသစ်တာဝန်ထမ်းဆောင်မည့် NACCS Oversea Project Team (NOPT) မှ Mr Takuya Sawafuji ဦးဆောင်သော အဖွဲ့သစ် များသည် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ (၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့ ၊ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ၊ အစည်းအဝေးခန်းမ (၁) ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးဆောင်ဆန်းထွန်းအား လာရောက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲ၌ MACCS စနစ်အပေါ် လိုအပ်သည်များ ပံ့ပိုးကူညီသွားမည့်လုပ်ငန်းစဉ်များ၊ အကောက်ခွန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တွေ့ဆုံပွဲသို့ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) ၊ ညွှန်ကြားရေးမှူးများနှင့် MACCS ဌာနခွဲ မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။



ဦးစီးဌာနအဆင့် ဌာနအကြီးအကဲများနှင့် ဝန်ထမ်းထု တွေ့ဆုံသည့် အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးအောင်ဆန်းထွန်း မှ သြဝါဒစကားပြောကြားခြင်း



ဦးစီးဌာနအဆင့် ဌာနအကြီးအကဲ နှင့် ဝန်ထမ်းထုတွေ့ဆုံပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့များတွင် ရန်ကုန်မြို့ ၊ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ဇေယျာသီဟခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးအောင်ဆန်းထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) ဦးသိန်းဆွေ တို့မှ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများအား သြဝါဒစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက် ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ၂၀၁၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင်ခဲ့မှုများလည်းရှိကြောင်း ၊ အဂတိလိုက်စားမှုဆိုသည်မှာ မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကျဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း၊ သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း တို့ဖြစ်ပါကြောင်း ၊ မိမိဌာန အနေအထားအရ Public နှင့် ထိတွေ့ဆက်ဆံနေရကြောင်း ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဝန်ထမ်းတိုင်း သိရှိအောင်လုပ်ဖို့လိုအပ်ပါကြောင်း၊ ဖတ်ရှုရန်လည်းလိုအပ်ပါကြောင်း၊ ဌာန၏ လုပ်ထုံးလုပ်နည်းများကို သိရှိပြီး



အလုပ်တွေကို အရှိန်မကျဖို့ လုပ်ဆောင်ဖို့လည်းလိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို အဆင့်လိုက် ကြီးကြပ်ပြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ အခြေအနေကို သုံးသပ်ဖို့လိုပါ ကြောင်း၊ လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာတာ မဖြစ်ဖို့လိုအပ်ပါကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင် Manage လုပ်ဖို့လိုအပ်ပါကြောင်း၊ မိမိစွမ်းဆောင်ရည်ကို မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ Public နှင့် ဆက်ဆံ သည့်အခါ ကိုယ့်တာဝန်ကို စနစ်တကျ ပြတ်ပြတ်သားသား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးတစ် ယောက်ချင်း၏အားသည် အလွန်အရေးကြီးသောကြောင့် ပိုင်းဝန်းပြီးဆောင်ရွက်ပေးပါ ၊ လက်ရှိအဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဝန်ထမ်း (၁၂) ဦး အမှုရင်ဆိုင်နေရပါကြောင်း ၊ အဂတိ လိုက်စားခြင်း သည် တစ်ဦးချင်း၊ ဌာန၊ နိုင်ငံတော်အတွက်လည်း ထိခိုက်စေနိုင်သည့် အသိတရားဖြင့် နေထိုင်မှသာ အဂတိတရားကင်းရှင်းမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကိုယ်တိုင်လည်း အဂတိကင်းရှင်းအောင် နေဖို့လိုကြောင်း၊ သို့မှသာဌာန၏ အနာဂတ်ကောင်းနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိတိုက်ဖျက်ရေး ဥပဒေနောက်ဆုံး ပြင်ဆင် ခြင်းအား (၂၀၁၈) ဇွန်လ (၂၁) ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြစ်မှု ပြစ်ဒဏ်၊ အမြင့် ဆုံး ထောင်ဒဏ်ငွေဒဏ်များ ဖော်ပြထားပြီးဖြစ်ကြောင်း ၊ အဂတိနှင့် ပတ်သက်ပြီး အပေးအယူကင်းရှင်းပြီးဆို သော်လည်း လုပ်ငန်းများမနှောင့်နှေးရန် လိုအပ်ပါကြောင်း၊ ငွေကြေးအားစေတနာအလျှောက်ပေးသည် ဖြစ်စေ၊ လုံးဝလက်မခံရန် လိုအပ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုဆိုင်ရာ မကြန့်ကြာစေဘဲ ပိုပြီးလွယ်ကူချော မွေ့စွာလုပ်ကြဖို့လိုအပ်ပါကြောင်း၊ ဆက်ဆံရေးဟာ အရေးကြီးပါကြောင်း၊ ဝန်ထမ်းအချို့မှာ ဆက်ဆံရေး အားနည်းနေပါကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး တစ်ယောက်တည်းကင်း၍မရဘဲ ကိုယ့်ရဲ့လုပ် ဖော်ကိုင်ဖက်များကိုလည်း သတိပေးရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအပေါ်မှာ မိမိတို့ဌာနသည် အရှိန်မြှင့်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း နှင့် ကိုယ့်ကိုကိုယ်လည်း ပြောင်းလဲပေးရန် လိုပြီဖြစ်ပါကြောင်း ပြောကြားပြီး ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (၂) မှလည်း အဂတိလိုက်စားမှု နှင့်ပတ်သက်ပြီး ဝန်ထမ်းများအား အပိုင်း (၃) ပိုင်းဖြင့် ရှင်းလင်းဆွေးနွေးခဲ့ရာ ပထမပိုင်းအနေဖြင့် အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူနှင့်ပတ်သက်ပြီး မိမိတို့ဌာနအနေဖြင့် ပြုလုပ်ခဲ့သည့် သမိုင်းကြောင်းကို ရှင်းပြမည်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော အနေအထားများကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ တတိယပိုင်းအနေနဲ့ကတော့ အကောက်ခွန်ဦးစီးဌာနမှာ အဂတိလိုက်စားမှု ကင်းရှင်းအောင် ဌာနခွဲတစ်ခုချင်း၊ ဝန်ထမ်းတစ်ဦးချင်း၊ ဘယ်လိုလိုက်နာကျင့်ကြံဆောင်ရွက်သင့်တယ် ဆိုတာကို ရှင်းလင်းဆွေးနွေးမှာဖြစ်ပါကြောင်း ၊ အဂတိလိုက်စားမှု ဖြစ်စဉ်သည် သမိုင်းကြောင်းအဆက်ဆက်



ရှိခဲ့ပါကြောင်း၊ ဌာနအနေဖြင့် လာဘ်ပေးလာဘ်ယူကိစ္စ ပပျောက်အောင် ကင်းရှင်းအောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခဲ့သော်လည်း ထိရောက်သော အနေအထားမရှိသလို Result များလည်းမကောင်းခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ်မှ ယခုနှစ်အထိ အရေးယူ ခံခဲ့ရသူ (၅၇၈) ဦး ရှိခဲ့ပါကြောင်း ၊ အဆိုပါ (၅၇၈) ဦးသည် ညွှန်ကြားရေးမှူးချုပ်မှ အကောက်ခွန်ထိန်းအထိ အားလုံးပါဝင်နေကြောင်းကို ဝန်ထမ်းများသိရှိထားရန်နှင့် သင်ခန်းစာ ယူရန်လိုပါကြောင်း၊ လက်ရှိအနေအထားမှာလည်း အရေးယူခံရဖို့အတွက် စစ်ဆေးမှုများရှိနေတာကို ဝန်ထမ်းအားလုံး အသိပင်ဖြစ်ပါကြောင်း၊ ဌာနအတွက် ပြောင်းလဲမှု အသီးသီးအနက် MACCS System သည် (၂၀၁၆) နိုဝင်ဘာလတွင် စတင်ခဲ့သည်မှာ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များထဲမှ အဂတိလိုက်စားမှု နည်းပါးအောင် ပပျောက်အောင်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပြောင်းလဲမှုအားနည်းသော လုပ်ငန်းစဉ်အနေဖြင့် တွေ့ရပါကြောင်း၊ အတိတ်ကာလဖြစ်စဉ်များကြောင့် ဌာန၏ Image ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ Image ကျဆင်းစေခဲ့ပါကြောင်း၊ ပစ္စုပ္ပန်ကာလမှာလည်း ဒီအတိုင်းဘဲ ဆက်သွားလျှင် အနာဂတ်ဒီထက်ပို မကောင်းရန်သာရှိပါကြောင်း၊ ပြောင်းလဲပြင်ဆင်မှုလုပ်ရမယ်ဆိုတာကို ဝန်ထမ်းများအားလုံးသိရှိစေလိုပါကြောင်း၊ အဂတိ တိုက်ဖျက်ရေး ဥပဒေအား (၂၀၁၈) ဇွန်လ (၂၁) ရက်တွင် ပြင်ဆင်ခဲ့ပါကြောင်း၊ ပုဒ်မ (၅၆) မှ (၆၃) ထိ ပြစ်ဒဏ်များချမှတ်ထားပါကြောင်း၊ ဝန်ထမ်းများဖတ်ဖို့လိုအပ်ပါကြောင်း၊ ဥပဒေနှင့် မညီစွန်းအောင် လုပ်ဖို့လိုပါကြောင်း၊ နောက်တစ်ခုကတော့ အပေးအယူကိစ္စ မရှိရန် နှင့် ဥပဒေအရပေးသူ ၊ ယူသူသည် အဂတိ လိုက်စားမှုဥပဒေနှင့် ညီစွန်းကြောင်း ပေးသူ ၊ ယူသူ အပြစ်ဒဏ်သည် အတူတူပင်ဖြစ်ပါကြောင်း၊ အပေးအယူမရှိသည့်အတွက် လုပ်ငန်းများနှောင်းနှေးကြန့်ကြာမှု မရှိဖို့လိုအပ်ပါကြောင်း၊ မိမိလုပ်ငန်းတာဝန်အပေါ်မှာ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရမည့်တာဝန်ရှိပါကြောင်း၊ ဌာနကြီးဂုဏ်သိက္ခာကျဆင်းသော အချက်များထဲတွင် စည်းလုံးညီညွတ်မှုမရှိခြင်းသည် အဓိကအချက်ထဲတွင် ပါဝင်ပါကြောင်း ၊ ဝန်ထမ်းဖြစ်သဖြင့် တာဝန်လည်းရှိပြီဖြစ်ပါကြောင်း ၊ ပေးအပ်သောတာဝန်ကိုလည်း သေချာသိရှိရန် လိုအပ်ပါကြောင်း ၊ တာဝန်ယူမှု လည်းရှိရမည်ဖြစ်ပြီး ၊ တာဝန်ယူပြီးနောက် တာဝန်ခံရမည် ဖြစ်ပါကြောင်း ၊ ယင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဂတိတိုက်ဖျက်ရေးအတွက် ပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း ၊ အကောက်ခွန်ရုံးချုပ် ၊ ဆိပ်ကမ်းအသီးသီး ၊ လေဆိပ်များနှင့် နယ်ရှိအကောက်ခွန်ဦးစီးဌာန နေရာအသီးသီးတွင် (၂၆-၆-၂၀၁၈) ရက်နေ့မှစတင်၍ အောက်ပါ Vinyl ဆိုင်းဘုတ်များ စတင်ချိတ်ဆွဲခဲ့ပါသည်။

အဂတိလိုက်စားမှု ဆိုသည်မှာ

(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်ရန် (သို့မဟုတ်) ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် (သို့မဟုတ်) တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် (သို့မဟုတ်) ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အားပေးခြင်း ၊ ပေးရန်အားထုတ်ခြင်း (သို့မဟုတ်) တစ်ဦးတစ်ယောက် ထံ မှ လက်ခံခြင်း ၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း။

(၂) မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန ၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း ၊ ရယူခြင်း ၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင်ပါဝင်ခြင်း ၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ ၊ တည်ဆဲဥပဒေ ၊ စည်းမျဉ်း ၊ စည်းကမ်း ၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း တို့ဖြစ် ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ

အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ငွေကြေးတံစိုး လက်ဆောင်ပေးရန် လုံးဝ(လုံးဝ) မလိုပါ။ ပေးရပါက အောက်ပါအတိုင်း တိုင်ကြားနိုင်ပါသည်-

(က) တိုင်ကြားသူအမည် ၊ မှတ်ပုံတင်အမှတ် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ ခိုင်မာသည့်အထောက်အထား ၊

(ခ) အောက်ပါဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ပါသည်-


ညွှန်ကြားရေးမှူး (စီမံ)	ရုံးဖုန်း -	၀၁၃၈၀၇၂၉
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၁၅
ညွှန်ကြားရေးမှူး (ကာ)	ရုံးဖုန်း -	၀၁၃၈၀၇၃၂
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၁၆
ညွှန်ကြားရေးမှူး (ထုတ်/သွင်း)	ရုံးဖုန်း -	၀၁၃၈၀၇၂၅
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၁၇
ညွှန်ကြားရေးမှူး (စစရ)	ရုံးဖုန်း -	၀၁၃၉၇၃၇၄
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၁၈
ညွှန်ကြားရေးမှူး (ဘဏ္ဍာ)	ရုံးဖုန်း -	၀၁၃၈၀၇၃၀
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၁၉
ညွှန်ကြားရေးမှူး (နယ်ရုံး)	ရုံးဖုန်း -	၀၁၉၀၁၀၆၈၅
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၂၀
ညွှန်ကြားရေးမှူး (MACCS)	ရုံးဖုန်း -	၀၁၃၈၂၈၅၆
	မိုဘိုင်းဖုန်း-	၀၉ ၆၉၃၃၃၅၀၂၁

အကောက်ခွန် အရာရှိများအတွက် Customs Terminal Software (CTSW) အသုံးပြုမှု သင်တန်းဖွင့်လှစ်ခြင်း




အကောက်ခွန်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသော MACCS စနစ် အသုံးပြုခြင်းဆိုင်ရာ အကောက်ခွန်အရာရှိများအတွက် Customs Terminal Software (CTSW) အသုံးပြုမှု သင်တန်း အမှတ်စဉ် (၈) ၊ (၉) ၊ (၁၀) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့မှ ဩဂုတ်လ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ သင်တန်းအမှတ်စဉ် (၈) အတွက် သင်တန်းသား (၉၆) ဦး ၊ သင်တန်း အမှတ်စဉ် (၉) အတွက် သင်တန်းသား (၈၉) ဦး ၊ သင်တန်းအမှတ်စဉ် (၁၀) အတွက် သင်တန်းသား (၈၆) ဦး ၊ စုစုပေါင်းသင်တန်းသား (၂၇၁) ဦး တက်ရောက်ခဲ့ကြပြီး MACCS စနစ် အသုံးပြုခြင်း ဆိုင်ရာ သင်ခန်းစာများအား ဆွေးနွေးပို့ချခဲ့ပါသည်။



အကောက်ခွန်ဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၂၉၀၂.၆၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်း ၊ အထူးကင်း ၊ ရန်ကုန်စာတိုက် နှင့် အကောက်ခွန် နယ်မြေဒေသအသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၁) ရက်နေ့ မှ (၃၁) ရက်နေ့ အထိ စုစုပေါင်း တားဆီး/ဖမ်းဆီးမှုမှာ (၃၅၅) မှု ဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာကျပ် (၂၉၀၂.၆၃၃) သန်းခန့်ဖြစ်ပါသည်။




ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်



လေဆိပ်တားဆီးမှုအနေဖြင့် တားဆီးမှု (၁၁) မှုရှိ၍ ခန့်မှန်းတန်ဖိုးကျပ် (၁၁.၀၄၈) သန်းခန့်ရှိသည့် အနက် ၁၁-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ခရီးစဉ်အမှတ် TG-304 ဖြင့် ရန်ကုန် မှ ဘန်ကောက် သို့သွားရောက်မည့် နိုင်ငံခြားသားခရီးသည် ထံမှ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော ရွှေဟုယူဆရသော အဝါရောင်အတုံး (၄) တုံး (၈ ကျပ်သား ခန့်) ၊ ခန့်မှန်းတန်ဖိုးကျပ် (၆) သန်းခန့်အား တားဆီးခဲ့ပါသည်။




အကောက်ခွန်ဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၂၉၀၂.၆၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း




ဆိပ်ကမ်း တားဆီး/ဖမ်းဆီးခြင်း



ဆိပ်ကမ်းတားဆီးမှုအနေဖြင့် တားဆီးမှု (၅) မှုရှိ၍ ခန့်မှန်းတန်ဖိုးကျပ် (၇၁၉.၆၀၄) သန်းခန့် ရှိသည့် အနက် ၃၁-၇-၂၀၁၈ ရက်နေ့၌ HPT ဆိပ်ကမ်းတွင် Myanmar Pivot Construction Co., Ltd မှ တင်သွင်းလာသည့် Refine Sugar , C/O – Thailand (500) MT အား အကောက်ခွန်စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးခဲ့ရာ VPA ရက် (60) ကျော်လွန်သည့်အပြင် ဒဏ်ကြေးပေးဆောင်နိုင်ခြင်းမရှိ၍ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းကြေညာသဖြင့် ခန့်မှန်းတန်ဖိုးကျပ် (၃၀၄.၉၂၀) သန်းခန့်အား တားဆီးခဲ့ပါသည်။



အကောက်ခွန်ဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၂၉၀၂.၆၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း



နယ်မြေများတွင် တားဆီး/ဖမ်းဆီးခြင်း



နယ်မြေတားဆီးမှုအနေဖြင့် တားဆီးမှု (၃၃၉) မှုရှိ၍ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာကျပ် (၂၁၇၁.၉၈၁) သန်းခန့်ရှိသည့် အနက် ၁၂-၇-၂၀၁၈ ရက်နေ့တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် DONGFENG 22W ယာဉ် (၁) စီး ၊ FOTON ၆ ဘီးယာဉ် (၁) စီး နှင့် TOYOTA HIACE ယာဉ် (၁) စီး တို့အားစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ကျွန်းခွဲသား၊ ပိတောက်သစ်လုံး၊ ပိတောက်ခါးရွေး စုစုပေါင်း(၂၀.၅၇၇) တန် နှင့် အဆိုပါ ပစ္စည်းများသယ်ဆောင်သည့် ယာဉ် (၃) စီး၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် (၁၄၅.၈၅၄)သန်းခန့်အား စစ်ဆေးတွေ့ရှိ၍ တားဆီးခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၂၉၀၂.၆၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ထူးခြားဖမ်းဆီးမှု



ထူးခြားဖမ်းဆီးမှုအနေဖြင့် ၇-၇-၂၀၁၈ ရက်နေ့တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် ခရီးသည်တင်ယာဉ် (၁) စီးပေါ်မှ ရောင်စုံ ဆပ်ပြာခွက်များအတွင်း ပလပ်စတစ်အကြည်အိတ်များဖြင့် သိုငှက်သယ်ဆောင်လာသော ဘိန်းဖြူဟု ယူဆရသည့် ရောင်စုံဆပ်ပြာခွက် (၄၄) ခွက်နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ်(၁) စီး၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ်(၃၈.၃၆၀) သန်းခန့်အား စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၂၉၀၂.၆၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ထူးခြားဖမ်းဆီးမှု




ထူးခြားဖမ်းဆီးမှုအနေဖြင့် ၂-၇-၂၀၁၈ ရက်နေ့တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ခရီးသည်တင်ယာဉ် (၁)စီးအားစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Oyster Sauce (660)g (1x12) 25Pkgs ၊ Fish Sauce (700)ml (1x12) 25Pkgs ၊ Canned Fish (1x24) 75Pkgs ၊ Spy Wine (275)ml (1x24) (125)Pkgs နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် (၁)စီး၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် (၆၄.၂၈၇) သန်းခန့်အား စစ်ဆေး တွေ့ရှိ၍ ဖမ်းဆီးခဲ့ပါသည်။



မိုဘိုင်းဖုန်း ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ
 ဧကလိုင်အတွင်း တားဆီး/ဖမ်းဆီးအရေးယူမှု အခြေအနေ

စဉ်	ပစ္စည်းအမျိုးအမည်	ရန်ကုန် အမှုတွဲပေါင်း	နယ်စပ် အမှုတွဲပေါင်း	အမှုတွဲ စုစုပေါင်း	ခန့်မှန်းတန်ဖိုး စုစုပေါင်း(ကျပ်)
၁။	မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ	-	၂ မှု	၂ မှု	၂၃.၀၅၇ သန်း
၂။	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	-	၂ မှု	၂ မှု	၃.၁၂၀ သန်း
၃။	သစ်တောထွက် ပစ္စည်းများ	-	၂၉ မှု	၂၉ မှု	၁၅၇.၅၃၅ သန်း
	စုစုပေါင်း	-	၃၃ မှု	၃၃ မှု	၁၈၃.၇၁၂ သန်း

အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း (၁-၄-၂၀၁၈) ရက်နေ့ မှ (၃၁-၇-၂၀၁၈) ရက်နေ့အထိ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ တားဆီး/ဖမ်းဆီးမှု (၇၉) မှု ၊ ခန့်မှန်းတန်ဖိုးကျပ်သန်းပေါင်း(၄၆၅.၄၃၆) သန်းခန့်အား တားဆီးခဲ့ပြီးအရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။



အကောက်ခွန်ဦးစီးဌာန ၊ ဆက်ဆံရေးဌာနစိတ်တွင် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းချက်များအပေါ် ဆွေးနွေးဖြေကြားချက်များ

ဆိုင်ကယ်အင်ဂျင်များတင်သွင်းလိုပါသဖြင့် Duty Rate အားမေးမြန်းရာ အကောက်ခွန် 5% ၊ ကုန်သွယ် လုပ်ငန်းခွန် 5% နှင့် ကြိုတင်ဝင်ငွေခွန် 2% ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။




Brand New Tyre များတင်သွင်းလိုပါသဖြင့် လိုင်စင် လို/မလို လာရောက်မေးမြန်းရာ လိုင်စင်မလိုအပ် ကြောင်း ဖြေကြားခဲ့ပါသည်။



Stainless Steel Alloy Handle များ တင်သွင်း လိုပါသဖြင့် HS Code အားမေးမြန်းရာ HS Code မှာ 7326.90.99 ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။



Wire Tape များတင်သွင်းလိုပါသဖြင့် Duty Rate အားမေးမြန်းရာ အကောက်ခွန် 5% ၊ ကုန်သွယ် လုပ်ငန်းခွန် 5% နှင့် ကြိုတင်ဝင်ငွေခွန် 2% ဖြစ်ကြောင်း ဖြေကြားခဲ့ ပါသည်။



အကောက်ခွန်ဦးစီးဌာန ၊ ဆက်ဆံရေးဌာနစိတ်တွင် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းချက်များအပေါ် ဆွေးနွေးဖြေကြားချက်များ

ပုစွန်အစို များတင်ပို့လိုပါသဖြင့် လိုင်စင် လို/မလို လာ ရောက်မေးမြန်းရာ လိုင်စင်မလိုအပ်ကြောင်း နှင့် ငါးဦးစီး၏ ထောက်ခံချက် လိုအပ်ကြောင်း ဖြေကြားခဲ့ပါသည်။



စက္ကူစက်များ တင်သွင်းလိုပါသဖြင့် Duty Rate အားမေးမြန်းရာ အကောက်ခွန် 3% ၊ ကုန်သွယ် လုပ်ငန်းခွန် 5% နှင့် ကြိုတင်ဝင်ငွေခွန် 2% ဖြစ်ကြောင်း ဖြေကြားခဲ့ ပါသည်။



Plastic Bottle Moulding Machine များ တင်သွင်းလိုပါသဖြင့် Duty Rate အားမေးမြန်းရာ အကောက်ခွန် 3% ၊ ကုန်သွယ်လုပ်ငန်းခွန် 5% နှင့် ကြိုတင် ဝင်ငွေခွန် 2% ဖြစ်ကြောင်း ဖြေကြားခဲ့ ပါသည်။



ဘိလပ်မြေများ တင်သွင်းလိုပါသဖြင့် Duty Rate အားမေးမြန်းရာ အကောက်ခွန် 5% ၊ ကုန်သွယ်လုပ်ငန်းခွန် 5% နှင့် ကြိုတင် ဝင်ငွေခွန် 2% ဖြစ်ကြောင်း ဖြေကြားခဲ့ ပါသည်။

